

# KHUMI CHENG I KATYHN KAPAUCHIE

## ခုခံရှုံးတို့မျှတို့များ







Mawi biu theu ai nai “Atympui”  
Beu sina hei.. Kreing kreing  
kreing.

ထမင်းဟင်းများ ရုပို့အရေး ဗုံကြီးတီးကြမယ်လေ။  
“ဝရိန်း ဝရိန်း ဝရိန်း”။



J

Mawi an nga ai nai “Amie”  
pakhau Sina hei ... Keang keang  
keang.

အသားဟင်းလျာရပို့အရေး ဟင်းလျာတီးမယ်လေ။  
“ကန့် ကန့် ကန့်”။



Khumi luttleihrie phy nga ai nai  
“Sa-ra” thiep sina hei ...Seng  
seng seng.

လူတိုင်းကိုယ်စီရပို့အရေး လင်ကွာ်း တိုးမယ်လေ။  
“ရှိုင်း ရှိုင်း ရှိုင်း”။



Khyhm taham hawi ai nai  
“Peingpeing” tabie sina hei ...  
Peing peing peing kyh.

အားလုံးမဂ်လာရှိပို့အရေး ပုံငယ်တီးမယ်လေ။  
“ပိန် ပိန် ပိန် ကူ”။



Nei cha pawi amdai ai nai  
“A tu-tang” eing sina hei ...

Ngengngeaung, ngengngeaung,  
ngengngeaung

စားပွဲသောက်ပဲ လုပ်ဖို့အရေး ညွှန်းကို မှတ်မယ်လေ။  
“င်းကိုင် င်းကိုင် င်းကိုင် င်းကိုင်”။



00

Nang py, kai py nga ai nai  
“Meaungtheaung” beu sina hei...  
Taleung teungteung, teung.

မင်းရော ငါရော ရဖို့အရေး ဗုံထောင်တီးမယ်လေ။  
“တလုံး တုံးတုံး တုံး”။



C J

Thawndeang anglo anglaw ai nai  
“Baw” eing sina hei ... Teng  
tareng teng tareng teng tareng.

လူပျို့ အပျို့ တက်၍ရေး ခရာမှုတ် မယ်လေ။  
“တင်န် တရန်း တင်န် တရန်း တင်န် တရန်း”။



Thawndeang anglo jeu bawibawi  
ai nai

“Meaung” atum sina hei ...  
Dululu dululu dululu.

လူပျို့ အပျို့ လာဖို့အရေး မောင်းတီးကြမယ်လေ။  
“ဒဲလဲလဲ ဒဲလဲလဲ ဒဲလဲလဲ”။



Deing theung deinglai adyh ai  
nai “Meaungleng” pakhau sina  
hei. Deang deang deang.

ပိသားစုများ ညီညွတ်ရေး “မောင်းကယ်” ခေါက်မယ်လဲ။  
“ဒန် ဒန် ဒန်”။



Khumichie katyhn kapau tleing  
theing pa-rie beu nai khala,  
paleung amothu nai thawndeang  
anglochie lam u bawi.

ခုမီးတူရိယာများ သံသာသာ တီးမှုတ်ကြတဲ့အခါ  
ရင်မှာပျော်လာ မောင်မယ်များ ဗိုင်းလိုက်ကြတယ်ပျား။



jo



ခုမ္ပါးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြဂါးသည်။

